

# Lam

## Chapter 1

Burmese Interlinear

Reference: Burmese Judson Bible (1835)

ကမ္ဘာလုံးသို့	ကတိက	ထံ	တရား	အား	တရား	ကမ္ဘာ	ကမ္ဘာ	1
-မုဆိုးမကဲ့သို့	ဖက်လင်၏	လူတို့	ပညာနသေစာ	-ထိုမျှသည်	တစ်ကိုယ်တည်း	ထိုင်နေ၏	အဘယ်သို့	
<a href="#">H0490</a>	<a href="#">H1961</a>				<a href="#">H0910</a>	<a href="#">H3427</a>		
ဝ	: ဝမ်း	ကတိက	တရား	အစိုးရသေစာ	-လူမျိုးတို့-၌	ကတိက	ကတိက	
—	ပေးဆောင်ရသူ	ဖက်လင်၏	-ပညာနယ်တို့-၌	အစိုးရသေစာ	-လူမျိုးတို့-၌	ကတိက	ကတိက	
	<a href="#">H4522</a>	<a href="#">H1961</a>	<a href="#">H4082</a>	<a href="#">H8282</a>				

စည်ပင်ခံသော မျှသည် လူဆိတ်ညံ့လျက် ထိုင်လသည်တကား၊ လူမျိုးတို့တွင် ကတိကထူးသော သတို့သမီးသည် မှတ်ဆိုးမကဲ့သို့ဖြစ်၏။ အပညာပညာတို့၏ သခင်မသည် အခွန်ပေးရ၏။

ကမ္ဘာ	2							
သူ-ကို	မရှိ	သူ-၏-ပါးပင်	-အပေါ်-၌	-နှင့်-သူ-၏-မျက်ရည်	-ညှဉ်အခါ-၌	ငိုကငြိုး၏	ငိုကငြိုး၍	
<a href="#">H0369</a>	<a href="#">H3895</a>			<a href="#">H1832</a>	<a href="#">H3915</a>	<a href="#">H1058</a>	<a href="#">H1058</a>	
ကမ္ဘာ								
သူ-ကို	သစ္စာဖက်ကခြာ	သူ-၏-အဆွေခင်ပွန်းတို့	အလုံးစုံ	သူ-၏-ချစ်သူတို့	-အလုံးစုံ-မှ	နှစ်သိမ့်သူ		
<a href="#">H0898</a>		<a href="#">H7453</a>	<a href="#">H3605</a>	<a href="#">H0157</a>	<a href="#">H3605</a>	<a href="#">H5162</a>		
ဝ	: ဝမ်း	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	
—	ရန်သူတို့	သူ-ကို	ဖက်လင်၏					
	<a href="#">H0341</a>		<a href="#">H1961</a>					

ညှဉ်အခါပင်စွာ ငိုကငြိုး၍၊ သူ၏ပါးသည် မျက်ရည်နှင့်စိုစွတ်လ၏။ ရည်းစားအပေါင်းတို့တွင် နှစ်သိမ့်စသောသူတယောက်မျှမရှိ။ အဆွေခင်ပွန်း အပေါင်းတို့သည် သစ္စာပျက်၍ ရန်သူဖြစ်ပြီ။

ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	3
နရာချ၏	သူသည်	အမှုဆောင်ခင်း	-နှင့်-များပခြား-မှ	-ဆင်းရဲဒုက္ခ-မှ	ယုဒ	သိမ်းသွားခင်းခံရ၏		
<a href="#">H3427</a>	<a href="#">H1931</a>	<a href="#">H5656</a>	<a href="#">H7230</a>	<a href="#">H6040</a>	<a href="#">H3063</a>	<a href="#">H1540</a>		
ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	
-ကခြား-၌	မိလိုက်ကခြာ	သူ-ကို-လိုက်နှင့်သူတို့	အလုံးစုံ	ငြိမ်ဝပ်ခင်း	တွေ့ရှိ	မ	-လူမျိုးတို့-၌	
<a href="#">H0996</a>	<a href="#">H5381</a>	<a href="#">H7291</a>	<a href="#">H3605</a>	<a href="#">H4494</a>	<a href="#">H4672</a>	<a href="#">H3808</a>		
ဝ	: ဝမ်း	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	ကမ္ဘာ	
—	ထိုကျမ်းမခြင်းရာအရပ်တို့							
	<a href="#">H4712</a>							

ယုဒသတို့သမီးသည် ညှဉ်ဆဲခင်း၊ ကခြားတမ်းစွာ စောေးခင်းကို ခံရသောကခြင်းပခြင်းသွားပီပြီသာသနာ ပလူတို့အထဲမှာလျက် ချမ်းသာမရ။ လိုက်သော သူအပေါင်းတို့သည် ကျမ်းမခြင်းရာ၌ မှီကခြာ။

ມື້  
 ລູກຂົນສົ່ງ ດູ-ເອ-ທໍາຂົນສົ່ງ ອາລົງຊີ ປູຕະ ລາດູ ມື້-ຊີ ຈັດປະກອບ ອີເອັດ ລົງ  
[H8074](#) [H8179](#) [H3605](#) [H4150](#) [H0935](#) [H1097](#) [H0057](#) [H6726](#) [H1870](#)

ມື້ ມື້ ມື້ ມື້ ມື້ ມື້ ມື້  
 ດູ-ກິ ອາວິ ອາວິ ອາວິ ດູ-ເອ-ກູ ຈັດປະກອບ ດູ-ເອ-ຢາວິ  
[H4751](#) [H1931](#) [H3013](#) [H1330](#) [H0584](#) [H3548](#)

ມ  
 —

ອາວິດູກູຢາວິດູ ມາດາວາກູ ອີເອັດລົງຊີ ຈັດປະກອບ ດູເອີເອັດ ຊີດູກູ  
 ລູກຂົນສົ່ງ ດູເອີເອັດ ທິດູດູດູ ຈັດປະກອບ ດູເອີເອັດ ດູເອີເອັດ ຈັດປະກອບ  
 ຈັດປະກອບ ດູເອີເອັດ ຈັດປະກອບ ຈັດປະກອບ ຈັດປະກອບ

ມື້ ມື້ ມື້ ມື້ ມື້ ມື້ ມື້  
 ມາດາວາກູ ອາວິ ອາວິ ດູ-ເອ-ຣັດ ອາວິ-ດູ ດູ-ເອ-ຣັດ ມາດາວາກູ  
[H3068](#) [H7951](#) [H0341](#) [H1961](#)

ມື້ ມື້ ມື້ ມື້ ມື້ ມື້  
 ຈັດປະກອບ ດູ-ເອ-ດູ ດູ-ເອ-ປູ ອາວິ ອາວິ-ດູ ອາວິ-ດູ ອາວິ-ດູ  
[H1980](#) [H5768](#) [H6588](#) [H7230](#) [H3013](#)

ມ ມ ມ ມ  
 — ອາວິ ອາວິ-ດູ ວິດູ  
[H6440](#)

ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ  
 ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ

ມື້ ມື້ ມື້ ມື້ ມື້ ມື້ ມື້ ມື້  
 ມາດາວາກູ ມາດາວາກູ ອາວິ ອາວິ ອາວິ ອາວິ ອາວິ ອາວິ  
[H1961](#) [H1926](#) [H3605](#) [H6726](#) [H1323](#) [H1323](#) [H3318](#)

ມື້ ມື້ ມື້ ມື້ ມື້ ມື້ ມື້ ມື້  
 ອາວິ-ດູ ອາວິ-ດູ ອາວິ-ດູ ອາວິ-ດູ ອາວິ-ດູ ອາວິ-ດູ ອາວິ-ດູ ອາວິ-ດູ  
[H6440](#) [H3808](#) [H3212](#) [H4829](#) [H4672](#) [H3808](#) [H0354](#) [H8269](#)

ມ ມ  
 — ອາວິ ອາວິ  
[H7291](#)

ອາວິ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ  
 ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ ດູເອີເອັດ



ၵၵၵၵ သူမငြိ၏ <a href="#">H7200</a>	-	ၵၵၵၵၵၵ သူ-၏-နှစ်သက်ဖွယ်ရာတို့ <a href="#">H4261</a>	-	ၵၵ အလုံးစုံ <a href="#">H3605</a>	ၵၵ -အပေါ်-၌ 	ၵၵ ရန်သူ 	ၵၵၵၵ ဖြစ်၏ <a href="#">H6566</a>	ၵၵ သူ-၏-လက် <a href="#">H3027</a>	10
	ၵၵ ဝင်ရက် <a href="#">H0935</a>	ၵၵ မ <a href="#">H3808</a>	ၵၵၵၵ ကိုယ်တော်ပညတ်မှု၏ <a href="#">H6680</a>	ၵၵၵၵ ဖြစ်သော 	ၵၵၵၵၵၵ သူ-၏-သန့်ရှင်းရာဌာန <a href="#">H4720</a>	ၵၵၵၵ ဝင်ကကြို <a href="#">H0935</a>	ၵၵၵၵ လူမျိုးတို့ 		
				ၵၵ - 	ၵၵ ကိုယ်တော်-ကို 	ၵၵၵၵ -ကိုယ်တော်-၏-အစည်းအဝေး-သို့ <a href="#">H6951</a>			

ရန်သူသည် ကိုယ်ကိုချီးမြှောက်ပါပီပီပရိသတ် တစ်ထဲသို့ မဝင်ရဟုမကြိုတမ်းတတ်မှုသော် သာသနာ ပလူတို့သည် သူ၏သန့်ရှင်းရာဌာနတစ်ထဲသို့ ဝင်ကကြိုကို သူမငြိရပါ၏။

ၵၵၵၵၵၵ သူတို့-၏-နှစ်သက်ဖွယ်ရာတို့ <a href="#">H4262</a>	ၵၵၵၵ ပေးကကြို <a href="#">H5414</a>	ၵၵၵၵ မှန် <a href="#">H3899</a>	ၵၵၵၵၵၵ ရာကကြို <a href="#">H1245</a>	ၵၵၵၵၵၵ ညည်းတွားကကြို <a href="#">H0584</a>	ၵၵၵၵ သူ-၏-လူတို့ 	ၵၵ အလုံးစုံ <a href="#">H3605</a>	11	
ၵၵၵၵ ယဟေဓဝါ <a href="#">H3068</a>	ၵၵၵၵ ကကြိုတော်မှုပါ <a href="#">H7200</a>	ၵၵၵၵ အသက် <a href="#">H5315</a>	ၵၵၵၵၵၵ ပြန်လည်စရန် <a href="#">H7725</a>	ၵၵၵၵ -စားစရာ-ကို <a href="#">H0400</a>	ၵၵၵၵၵၵ သူတို့-၏-နှစ်သက်ဖွယ်ရာတို့ <a href="#">H4261</a>			
		ၵၵ - 	ၵၵၵၵၵၵ ယုတ်ညံ့သူ 	ၵၵၵၵ ကျွန်ုပ်ဖွဲ့ခဲ့ပါ၏ <a href="#">H1961</a>	ၵၵ -အကကြို-မူကား- 	ၵၵၵၵၵၵ -နှင့်-ကကြိုတော်မှုပါ <a href="#">H5027</a>		

သူ၏လူအပေါင်းတို့သည် ညည်းတွားလျက်၊ မှန်ကိုရှာလျက် နကကြို။ သဘောနှင့်လွတ်ခြင်းငှါ မိမိစည်းစိမ်ကို စားစရာသို့ စွန့်ရ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှုတ်ချခြင်းကို ခံရသောကကြို ကကြို ရှု ဆင်ခြင်တော်မှုပါ။

ၵၵ ရှိ <a href="#">H3426</a>	-	ၵၵၵၵ -အကယ်၍ 	ၵၵၵၵ -နှင့်-မငြိကကြို <a href="#">H7200</a>	ၵၵၵၵၵၵ ကကြိုရှုကကြို <a href="#">H5027</a>	ၵၵၵၵ လမ်း <a href="#">H1870</a>	ၵၵၵၵ ဖြစ်သွားသူတို့ 	ၵၵ အလုံးစုံ <a href="#">H3605</a>	ၵၵၵၵ သင်တို့-သို့ <a href="#">H0413</a>	ၵၵၵၵ မဟုတ်လော <a href="#">H3808</a>	12
ၵၵၵၵ ဝမ်းနည်းစတော်မှု၏ <a href="#">H3013</a>	ၵၵၵၵ ဖြစ်သော 	ၵၵ ကျွန်ုပ်-ကို 	ၵၵၵၵ ပြန် 	ၵၵၵၵ ဖြစ်သော 	ၵၵၵၵၵၵ -ကျွန်ုပ်-၏-နာကျင်ခြင်းကဲ့သို့ <a href="#">H4341</a>	ၵၵၵၵၵၵ နာကျင်ခြင်း <a href="#">H4341</a>				
			ၵၵ - 	ၵၵၵၵ သူ-၏-အမျက်တော် <a href="#">H0639</a>	ၵၵၵၵ ပြင်းထန်သော <a href="#">H2740</a>	ၵၵၵၵ -နှင့်-၌ <a href="#">H3117</a>	ၵၵၵၵ ယဟေဓဝါ <a href="#">H3068</a>			

အိုခရီးသွားသောသူ အပေါင်းတို့၊ ကကြိုရှု ဆင်ခြင်ကြသော။ ထာဝရဘုရားသည် ပြင်းစွာအမျက် တော်ထွက်သော နှင့်၌ကိုညည်းဆဲ၍၊ ဖြစ်စတော်မှု သော ဒုက္ခနှင့်တူသော ဒုက္ခခရှိသလော။

ၵၵၵၵ ပိုက်ကွန် <a href="#">H7568</a>	ၵၵၵၵ ချတော်မှု၏ <a href="#">H6566</a>	ၵၵၵၵၵၵ -နှင့်-အုပ်စိုးတော်မှု၏ 	ၵၵၵၵၵၵ -ကျွန်ုပ်-၏-အရိုးတို့-သို့ <a href="#">H6106</a>	ၵၵ မီး <a href="#">H0784</a>	ၵၵၵၵ ပိုလွတ်တော်မှု၏ <a href="#">H7971</a>	ၵၵၵၵၵၵ -အထက်-မှ <a href="#">H4791</a>	13	
ၵၵၵၵ -ထိုနှင့် <a href="#">H3117</a>	ၵၵ အလုံးစုံ <a href="#">H3605</a>	ၵၵၵၵၵၵ လူဆိတ်ညံ့ရာ <a href="#">H8076</a>	ၵၵၵၵ ထားတော်မှု၏ <a href="#">H5414</a>	ၵၵၵၵ နောက်-သို့ <a href="#">H0268</a>	ၵၵၵၵၵၵ ပြန်လည်စတော်မှု၏ <a href="#">H7725</a>	ၵၵၵၵၵၵ -ကျွန်ုပ်-၏-ခရီးတို့-ကို <a href="#">H7272</a>		
					ၵၵ - 	ၵၵၵၵ မအံ့မသာဖြစ်သော <a href="#">H1739</a>		

အထက်မှမီးကို ငါ့အရိုးထဲသို့လွတ်လိုက်၍ ကြမ္မစေတေမူပီ၍ ငါ့ခြေကို ကျဆုံးစေခြင်းငှါ ကျဆုံးကွင်းထောင်၍ ငါ့ကိုပန္နစ်စတေမူပီ၍ တနုလုံး ညှိုးငယ်ခြင်းအကခြင်း၊ စိတ်ပျက်ခြင်းအကခြင်းကို ငါ့၌ဖြစ်စေတေမူ၏။

-လ	၍	၍	၍	၍	၍	၍	၍	14
-အပေါ်-၌	တက်ကကြို	ယုတ်နွယ်ကကြို	-သူ-၏-လက်-၌	ကျွန်ုပ်-၏-ပဏ္ဍိတများခြင်းတို့	ထမ်းပိုး	ချည်နှောင်ခွဲ		
	<a href="#">H5927</a>	<a href="#">H8276</a>	<a href="#">H3027</a>	<a href="#">H6588</a>	<a href="#">H5923</a>	<a href="#">H8244</a>		
-အ	၍	၍	၍	၍	၍	၍		
မ	-လက်-သို့	သခင်	အပ်နှင်းတော်မူ၏	ကျွန်ုပ်-၏-ခွန်အား	ချိန်စတေမူ၏	ကျွန်ုပ်-၏-လည်ပင်း		
	<a href="#">H3808</a>	<a href="#">H3027</a>	<a href="#">H0136</a>	<a href="#">H5414</a>	<a href="#">H3782</a>			
					ဝ	၍		
					-	ထိုင်ခြင်း	မတ်တပ်ထိုင်	
							<a href="#">H3201</a>	

ငါပဏ္ဍိတများသော အပဏ္ဍိတထမ်းဘိုးကို လက်တော်နှင့် ငါ့လည်ပင်းပေါ်၌တပ်၍ ချည်နှောင်ပီးမူ၊ ထာဝရ ဘုရားသည် ငါ့ကိုအားလျှော့စေ၍၊ ငါမဆီးထားနိုင်သော သူတို့လက်သို့ ရောက်စေတေမူပီ၍

၍	၍	၍	၍	၍	၍	၍	၍	15
ခေါ်တော်မူ၏	-ကျွန်ုပ်-၏-အလယ်-၌	သခင်	ကျွန်ုပ်-၏-သူရဲကောင်းတို့	အလုံးစုံ	ချွတ်ပယ်တော်မူ၏			
<a href="#">H7121</a>	<a href="#">H7130</a>	<a href="#">H0136</a>	<a href="#">H0047</a>	<a href="#">H3605</a>				
၍	၍	၍	၍	၍	၍	၍		
သခင်	နှင်းတော်မူ၏	စပျစ်သီးနယ်ရာ	ကျွန်ုပ်-၏-လူပျိုတို့	ချီးဖျက်ရန်	ချိန်းချက်	-ကျွန်ုပ်-အပေါ်-၌		
<a href="#">H0136</a>	<a href="#">H1869</a>	<a href="#">H1660</a>	<a href="#">H0970</a>	<a href="#">H7665</a>	<a href="#">H4150</a>			
						ဝ	၍	
						-	ယုဒ	
							<a href="#">H3063</a>	
							-သမီး	
							<a href="#">H1323</a>	
							-သမီးတော်-ကို	
							<a href="#">H1330</a>	

ထာဝရဘုရားသည် ငါ၏သူရဲအပေါင်းတို့ကို ငါ့အလယ်၌ကျန်နှင်းတော်မူပီ၍ ငါ၏လူပျိုတို့ကို နှိပ်စက် ခြင်းငှါ လူအလုံးအရင်းကို ခေါ်တော်မူပီ၍ ထာဝရဘုရား သည် ယုဒသတို့သမီးကညာကို စပျစ်သီးနယ်ရာကျင်း ၌ နှင်းနယ်တော်မူပီ၍

၍	၍	၍	၍	၍	၍	၍	၍	16
ရေ	စီးကျ၏	ကျွန်ုပ်-၏-မျက်စိ	ကျွန်ုပ်-၏-မျက်စိ	ငိုကြွေး၏	ကျွန်ုပ်	ဤအရာတို့	-အပေါ်-၌	
<a href="#">H4325</a>	<a href="#">H3381</a>			<a href="#">H1058</a>	<a href="#">H0589</a>	<a href="#">H0428</a>		
၍	၍	၍	၍	၍	၍	၍		
ဖဏ္ဍိကကြို	ကျွန်ုပ်-၏-စိတ်ဝိညာဉ်	ပန္နိလည်စသော	နှစ်သိမ့်သူ	-ကျွန်ုပ်-မှ	ဝေးကွာ၏	-အကခြင်းမူကား		
<a href="#">H1961</a>	<a href="#">H5315</a>	<a href="#">H7725</a>	<a href="#">H5162</a>		<a href="#">H7368</a>			
						ဝ	၍	
						-	ရန်သူ	
							<a href="#">H0341</a>	
							အားကကြီး၏	
							<a href="#">H1396</a>	
							-အကခြင်းမူကား	
							လူဆိတ်ညံ့ကကြို	
							<a href="#">H8074</a>	
							ကျွန်ုပ်-၏-သားတို့	

ထိုအကခြင်းကခြင်း ငါသည်ငိုရ၏။ မျက်ရည် ကျလျက်ရှိ၏။ ငါ့အသက်ကို ထောက်မ၍ ငါ့ကို နှစ်သိမ့် စသောသူသည် ငါနှင့်ဝေးပါ၏ ရန်သူနိုင်သောကခြင်း ငါ့သားသမီးတို့သည် ပျောက်ပျက်ကပြီ။



အိုထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။ အကျွန်ုပ် ပင်ပန်းပါ၏။ ဝမ်းဗွဲဆူလှိုင်ခင်းရှိပါ၏။ နှလုံးမှောက် လျက် ရှိပါ၏။ အကျွန်ုပ်သည် အလွန်ပစ္စိမ္မာပင်ပန်းကြီးမား ထားဘေးနှင့်တွဲရပါပီ။ အတွင်း၌လည်း သမင်းနသေကဲ့သို့ရှိပါ၏။

-	לָ	בְּ	אֶ	אֶ	אֶ	אֶ	21
အလုံးစုံ	ကျွန်ုပ်-ကို	နှစ်သိမ့်သူ	မရှိ	ကျွန်ုပ်	ညည်းတွား၏	-အကခြင်းမူကား	ကပြဲကခြာ
<a href="#">H3605</a>		<a href="#">H5162</a>	<a href="#">H0369</a>	<a href="#">H0589</a>	<a href="#">H0584</a>		<a href="#">H8085</a>
קָ	בְּ	שָׁ	בְּ	שָׁ	בְּ	בְּ	
ကိုယ်တော်	-အကခြင်းမူကား	ဝမ်းမမြောက်ကခြာ	ကျွန်ုပ်-၏-အမှဆိုးခင်း	ကပြဲကခြာ	ကျွန်ုပ်-၏-ရန်သူတို့		
		<a href="#">H7797</a>		<a href="#">H8085</a>	<a href="#">H0341</a>		
ו	בְּ	וְ	וְ	וְ	וְ	וְ	
-	-ကျွန်ုပ်ကဲ့သို့	-နှင့်-ဖက်ကပြဲမည်	ခေါ်တော်မူ၏	-နှင့်-ကို	ဆောင်ယူလာတော်မူ၏	ပူဇော်မှု၏	
	<a href="#">H3644</a>	<a href="#">H1961</a>	<a href="#">H7121</a>	<a href="#">H3117</a>	<a href="#">H0935</a>		

အကျွန်ုပ်ညည်းတွားသံကို ကပြဲသေသူတို့တွင်၊ နှစ်သိမ်းစသေသူတယောက်မျှမရှိပါ။ အကျွန်ုပ်၌ ရောက်သောအမှုကို အကျွန်ုပ်၏ ရန်သူအပေါင်းတို့သည် ကပြဲကပြဲပါပီ။ ကိုယ်တော်ပူဇော်မှုသည်ကို ဝမ်းမမြောက် ကပြဲ၏။ ကိုယ်တော်ချိန်းချက်သေ နေရက်ကိုရောက်စေ တော်မူသောအခါ၊ သူတို့သည် အကျွန်ုပ်ကဲ့သို့ပင် ဖက်ကပြဲစသေ၏။

וְ	וְ	וְ	וְ	וְ	וְ	22
သူတို့-ကို	-နှင့်-ပူဇော်မှုပါ	-ကိုယ်တော်-၏-ရှု-၌	သူတို့-၏-ဆိုးညစ်ခင်း	အလုံးစုံ	ရောက်လာပါစေ	
		<a href="#">H6440</a>		<a href="#">H3605</a>	<a href="#">H0935</a>	
וְ	וְ	וְ	וְ	וְ	וְ	
ကျွန်ုပ်-၏-ပစ္စိမ္မာခင်းတို့	အလုံးစုံ	-အပေါ်-၌	ကျွန်ုပ်-ကို	ပူဇော်မှု၏	-ကျွန်ုပ်-ကို-ပူဇော်မှုသကဲ့သို့	
<a href="#">H6588</a>	<a href="#">H3605</a>					
וְ	וְ	וְ	וְ	וְ	וְ	
မအိမသာဖက်၏	-နှင့်-ကျွန်ုပ်-၏-နှလုံး	ကျွန်ုပ်-၏-ညည်းတွားခင်းတို့	များပပြဲကခြာ	-အကခြင်းမူကား		
<a href="#">H1742</a>		<a href="#">H0585</a>				

သူတို့၏ဒုစရိုက်အလုံးစုံတို့ကို စစ်ကခြာတော် မူပါ။ အကျွန်ုပ်ပစ္စိမ္မာမိသမျှသော အပစ္စိမ္မာကခြာ၊ အကျွန်ုပ်၌ပူဇော်မှုသကဲ့သို့ သူတို့၌ ပူဇော်မှုပါ။ အကျွန်ုပ်သည် ညည်းတွားခင်းများပပြဲ၍ စိတ်ပျက် လျက်ရှိပါ၏။